

ENGLISH	TRANSLITERATION (TARGET LANGUAGE)
How many people live in this area?	dee aree ya maa lo beh na yawk ney leh? ( ဒီအရိယာမှာ လူဘယ်နှစ်ယောက် နေလဲ? )
Is there a power plant nearby?	dee a nee a naa hma dah aar pay sek yon shee lar? ( ဒီအနီးအနားမှာ ပါတ်အားပေးစက်ရုံ ရှိလား? )
What kind of electrical appliances do people use?	pyee tho lo to dwey beh lo hlyah sit pyit see a myo a saa thon leh? ( ပြည်သူလူထွေ ဘယ်လို လျှပ်စစ်ပစ္စည်း အမျိုး အစား သုံးလဲ? )
Do you use electric stoves?	hlyah sit mee pho thon lar? ( လျှပ်စစ် မီးစိုးသုံးလား? )
Have there been forest fires in the area?	dee aree ya hma taw mee lawn pho lar? ( ဒီအရိယာမှာ တောမီးလောင်ဖူးလား? )
Are there any gas pipes around here?	dee a nee a naa hma tha ba wa dah ngwey paayp mya shee lar? ( ဒီအနီးအနားမှာ သဘာဝ ပါတ်ငွေ့ ပိုက်များ ရှိလား? )
Do you use gas to heat homes around here?	dee a nee a naa ga ayn dwey hma a po pay ka ree yar go a thon pyo lar? ( ဒီအနီးအနားက အိမ်တွေမှာ အပူပေးကိရိယာ ကို အသုံးပြုလား? )
Is gas used for cooking?	tha ba wa dah ngwey neh hin chek lar? ( သဘာဝ ပါတ်ငွေ့ နဲ့ ဟင်းချက်လား? )
Do you use propane gas tanks?	pa ro payn dah ngwey bo a thon pyoo lar? ( ပရိုပိန်း ပါတ်ငွေ့ ဗူးအသုံးပြုလား? )
Where do you get propane gas tanks supplied from?	pa ro payn dah ngwey bo mya go beh ga ya leh? ( ပရိုပိန်း ပါတ်ငွေ့ ဗူးများကို ဘယ်ကရလဲ? )
Is there anyone to inspect home gas appliances?	ayn dwey hma dah ngwey a thon a sawn mya go beh tho ga sit sey leh?

	( အိမ်တွေမှာ ပါတ်ငွေ၊ အသုံးအဆောင်များ ကို ဘယ်သူက စစ်ဆေးလဲ? )
How many water wells do you have in this area?	dee aree ya hma yey dwin beh lawk shee leh? ( ဒီဇန်ယာမှာ ရေတွင်းဘယ်လောက် ရှိလဲ? )
Is there an electrician here?	hlyah sit pyin sa ya shee lar? ( လျှပ်စစ်ပြင်ဆရာ ရှိလား? )
Is there a water supply system to households?	ayn thon tho mya a twek yey pay deh sa nit shee lar? ( အိမ်သုံးသူများ အတွက် ရေပေးတဲ့စနစ်ရှိလား? )
Where is the facility located?	lo ah deh pyit see mya beh hma tar leh? ( လိုအပ်တဲ့ ပစ္စည်းများ ဘယ်မှာ ထားလဲ? )
How many people operate the system?	lo beh hna yawk dee sa nit go a thon pyoo leh? ( လူဘယ်နှစ်ယောက် ဒီစနစ်ကို အသုံးပြုလဲ? )
Is it connected to other water supply systems?	ta char ga yey pay sa nit go sek tar lar? ( တဗြားက ရေပေးစနစ်ကို ဆက်ထားလား? )
Is it functional?	a thon ja yeh lar? ( အသုံးကျရဲ့လား? )
Where are the sources of raw water?	yey a sayn beh ney ya ga la leh? ( ရေအစိမ်း ဘယ်နေရာကလာ လဲ? )
Is it polluted?	nyit nyan lar? ( ညာစွဲလား? )
Is there a water treatment used?	yey thanth go thon lar? ( ရေသန ကိုသုံးလား? )
Is it chemical?	da to pyit see lar? ( ဓာတ်လားလား? )
Do you have a sewage system in this area?	dee aree ya hma mayn lar sa nit shee lar? ( ဒီဇန်ယာမှာ မိုးလာ စနစ်ရှိလား? )
Is it through filtration?	yey sit ga la lar? ( ရေစစ်က လာလား? )

Is it by sedimentation?	a neh go sit taa lar? ( အနည်တိစစ်သားလား? )
Where is the pumping station?	yey sot sek ta na beh hma leh? ( ရေဂုဏ်ဓက္ခန ဘယ်မှာလဲ? )
How many people are needed to keep the system functional?	dee sa nit a lot lot naayn pho lo beh hna yawk lo leh? ( ဒီစနစ် အလုပ်လုပ်နိုင်ဖို့ လူဘယ်နှစ်ယောက် လိုလဲ? )
We've heard that there have been some problems with sewage in this neighborhood.	dee ney ya ta waayt hma mayn la pyah tha na shee deh lo naa do jar deh ( ဒီနေရာ တစိုက်မှာ မိုးလွှာ ပြဿနာ ရှိတယ်လို ငါတို့ကျားတယ် )
Do you have indoor plumbing?	min hma ayn twin yey sot sek shee lar? ( မင်းမှာ အိမ်တွင် ရေဂုဏ်ဓက္ခန ရှိလား? )
Do you have any problems with your plumbing?	min hma paayp sek thweh pon sa nit pyah tha na shee lar? ( မင်းမှာ ပိုက်ဆက်သွယ်ပုံ စနစ် ပြဿနာ ရှိလား? )
Does your toilet work?	min yeh ayn tha a lot lot lar? ( မင်းရဲ့ အိမ်သာ အလုပ်လုပ်လား? )
How many toilets do you have in the house?	min ayn hma ayn tha beh hna lon shee leh? ( မင်းအိမ်မှာ အိမ်သာ ဘယ်နှစ်လုံး ရှိလဲ? )
Do you have a septic tank?	min hma mayn la kan shee lar? ( မင်းမှာ မိုးလွှာကန် ရှိလား? )
How far are the latrines from the water wells?	yey dwin neh twin eyn tha beh lawk way leh? ( ရေတွင်းနဲ့ တွင်းအိမ်သာ ဘယ်လောက် ဝေးလဲ? )
Is there anyone who can fix your sewer?	mayn la go pyin meh lo ta yawk yawk shee lar? ( မိုးလွှာကို ပြင်မဲ့လူ တယောက်ယောက် ရှိလား? )
Have you contacted anyone regarding this problem? If so who?	dee pyah tha na neh pah thek pyee sek thweh naayn meh tho shee lar? ayh tha lo so yin beh tho leh? ( ဒီပြဿနာ နဲ့ပါတ်သက်ပြီး ဆက်သွယ်နိုင် မဲ့သူ ရှိလား? အဲသလိုဆိုရင် ဘယ်သူလဲ? )

When did you contact them?	tho do go beh a chayn sek thweh ya ma leh? ( သူတို့တဲ့ ဘယ်အချိန် ဆက်သွယ် ရမလဲ? )
I will report this higher up and see if there is something we can do to fix the sewage problem.	jee tey da paw naa do dee mayn la pyah tha na go pyin naayn ma lar lo naa a tek go tha din po laayt meh  ( ကြည့်သေးတာပေါ့ ငါတို့ ဒီမို့ ပြဿနာကို ပြင်နိုင်မလားလို့ ငါအထက်ကို သတင်းပို့ လိုက်မယ် )
We will contact the sewage company and find out what is being done to correct the problem.	dee pyah tha na go pyee aung beh lo lot ya ma leh lo naa do mayn la kon pa nee go sek thweh pyee a phyey shaa ya meh  ( ဒီပြဿနာ ကို ပြီးအောင် ဘယ်လိုလုပ်ရမလဲလို့ ငါတို့ မို့ ကုမ္ပဏီ ကို ဆက်သွယ်ပြီး အဖော်ရှုရာ ရမယ် )
What type of herds graze in this area?	dee aree ya hma myek saa deh a kawn ga ba a myo a sar leh?  ( ဒီဇာတ်ယာမှာ မြှေကိစ္စားတဲ့အကောင်က ဘာအမျိုး အစားလဲ? )
Is there a veterinarian?	sit hmo tan hawn shee lar?  ( စစ်မှုထမ်းဟောင်း ရှိလား? )
Are there any factories in the area?	dee aree ya hma sek yon mya shee lar?  ( ဒီဇာတ်ယာမှာ စက်ရှုများ ရှိလား? )
Is there a river nearby?	dee a nee a naa hma myit shee lar?  ( ဒီအနီးအနားမှာ ဧည့်ရှိလား? )
Where do you get electricity from?	hlyah sit dah aar go beh ga ya leh?  ( လျှပ်စစ်ပါတ်အား ကို ဘယ်ကရလဲ? )